

ခြေလျင်တောင်တက်ခရီးအတွက် အခြေခံလိုအပ်ချက် 10 ခု

1

လမ်းကြောင်းပြစနစ်
မြေပုံ၊ သံလိုက်အိမ်မြှောင်၊ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်

2

အကာအကွယ်ပစ္စည်း
ရေလုံ/လေလုံ ဂျာကင်၊ ဦးထုပ်၊ လက်အိမ်၊ အတွင်းခံအနွေးထည်၊ သုံးမွေးခြေအိတ် (အပိုဆောင်သွားပါ)

10

အရေးပေါ်ခိုလှုံ့ရန် နေရာ
ရွက်ဖျင်တဲ၊ အပူထိန်းစောင်၊ မိုးရေခံပျင်

3

အလင်းရောင်
ခေါင်းတွင်တပ်ရသည့် မီးအိမ်၊ ဓါတ်မီး၊ မီးအိမ်၊ အပိုဘက်ထရီများ

9

နေရောင်ဒဏ်နှင့် အင်းဆက်ပိုးများအန္တရာယ်မှ အကာအကွယ်
နေကာမျက်မှန်၊ နေပူခံလိမ်းဆေး၊ ဦးထုပ်၊ ပိုးကောင်များမလာအောင် လိမ်းသည့် ဆေး

4

ရှေးဦးသူနာပြု အထောက်အကူပစ္စည်းများ
ကြိုတင်လုပ်ထားသော ပစ္စည်းအစုံလိုက် သို့မဟုတ် စိတ်ကြိုက်စီစဉ်ထားသော ပစ္စည်းအစုံလိုက်

8

ရေ
ရေအလုံအလောက်၊ ရေသန့်စင်စနစ်

7

အစားအစာ
ပရိုတိန်းဓါတ်မြင့်မားပြီး ကယ်လိုရီပါဝင်မှုများသည့် အစားအစာများ

5

အရေးပေါ်ကိရိယာ
ဝိစီ၊ အချက်ပြမှန်၊ တိပ်ခွေ၊ အိတ်ဆောင် ဓါး/အစုံသုံးကိရိယာ

6

မီး
ရေလုံမီးခြစ်များ၊ မီးခြစ်၊ မီးခတ်ကျောက်များ

ဘေးကင်းပြီး ပျော်ရွှင်စရာကောင်းသော အတွေ့အကြုံအတွက် ခြေလျင်တောင်တက်ခရီးအားလုံးတွင် မရှိမဖြစ် လိုအပ်သည့် အခြေခံကျသော ဤပစ္စည်းများကို ဆောင်သွားပါ။



Department of Environmental Conservation



အရေးပေါ်အခြေအနေကျရောက်လာပါက 911 သို့ဖုန်းခေါ်ပါ

1-833-NYS-RANGERS (1-833-697-7264)